

FiftyForward

ရာဇဝတ်မှုအပေါ်အောင်နိုင်ခြင်း



ရာဇဝတ်မှုအပေါ်အောင်နိုင်ခြင်း (Victory Over Crime) သည် ရာဇဝတ်မှု ကျူးလွန်ခံရသောသက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးသော အခမဲ့ အစီအစဉ်တစ်ခုဖြစ်သည်။ ပြုစုစောင့်ရှောက်မှုပေးသော ပညာရှင်များအနေဖြင့် လျစ်လျူရှုမှု၊ ငွေကြေးခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ စာသို့မဟုတ်ဖုန်းဖြင့်လိမ်လည်ခြင်း၊ ဖောက်ထွင်းခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာမတော်မတရားပြုကျင့်မှုစသော ရာဇဝတ်မှုများမှရရှိသောစိတ်ဒဏ်ရာကို ကျူးလွန်ခံရသူများကျော်လွှားနိုင်ရန် အကူအညီပေး သည်။



ကျွန်ုပ်တို့နှင့်ဆက်သွယ်ပါ



သင်သည် Davidson ကောင်တီတွင်နေထိုင်သော အသက်(၅၀)နှစ်ကျော်ရှိသူဖြစ်ပြီး မတော်မတရားပြုမှု၊ အမြတ်ထုတ်မှု သို့မဟုတ် အခြားရာဇဝတ်မှု၏ကျူးလွန်ခံရသူ ဖြစ်ပါက အခမဲ့အကူအညီရယူရန်အတွက် Fifty Forward Victory Over Crime ၏ ၆၁၅-၇၄၃-၃၄၁၇* သို့ခေါ်ပါ။



Coalition ၏အစီအစဉ်များအကြောင်းပိုမိုသိရှိလိုပါက tncoalition.org တွင်ကြည့်ရှုပါ သို့မဟုတ် ၆၁၅-၃၈၆-၉၄၀၆ သို့ခေါ်ဆိုပါ။

ကျွန်ုပ်တို့၏အကြောင်းများ

Fifty Forward ကို ၁၉၅၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး နှစ်စဉ် အလယ် Tennessee ရှိ သက်ကြီးရွယ်အိုများ၊ ကလေးနှင့်မိသားစုများဖြစ်သော လူဦးရေ ၂၀၀၀၀ ကျော်နှင့်ထိတွေ့လျက်ရှိသည်။ Davidson နှင့် Williamson ကောင်တီရှိ (၇) နေရာနှင့်အစီအစဉ်အသီးသီးမှတစ်ဆင့် Fifty Forward သည် အသက် ၅၀ နှင့်အထက်လူများအတွက် အပြည့်ဝဆုံးဘဝများတွင် ဆက်လက်ရှင်သန်နေထိုင်နိုင်ရန် သုခချမ်းသာအခွင့်အရေးများကိုပံ့ပိုးပေးလျက်ရှိသည်။ Coalition သည် အိမ်တွင်းနှင့်လိင်အကြမ်းဖက်မှုများအဆုံးသတ်ရန် ၁၉၈၀ ခုနှစ်များကတည်းက လုပ်ဆောင်လျက်ရှိသည်။ ၎င်းတို့၏တာဝန်သည် Tennesseans ရှိလူ့ဘဝများတွင် အိမ်တွင်းနှင့် လိင်အကြမ်းဖက်မှုများကိုအဆုံးသတ်ရန်ဖြစ်ပြီး ထိုကဲ့သို့သောအကြမ်းဖက်မှုများကို ဖြေရှင်းရန် အကြမ်းဖက်မှုကိုအေးမြစေရန်နှင့် တစ်ဖက်မှအသိအမှတ်မရှိဘဲ အပိုင်စိတ်သဘောထားများနှင့် အဖွဲ့အစည်းများကို အစီအစဉ်နှင့်လူမှုအသိုင်းအဝိုင်းများ၏ စွမ်းရည်ကိုတိုးမြှင့်သော ပြည်သူ့မူဝါဒထောက်ခံအားပေးမှု၊ ပညာရေးနှင့် လုပ်ဆောင်မှုများမှတစ်ဆင့် ပြောင်းလဲရန်တို့ဖြစ်သည်။

ဤစီမံကိန်းကို Tennessee ပြည်နယ်နှင့်သဘောတူညီချက်တစ်ခု၏အစိတ်အပိုင်းမှတစ်ဆင့်ထောက်ပံ့သည်။ နောက်ထပ်ရန်ပုံငွေကို United Way of Metro Nashville, West End Home Foundation, HCA Foundation နှင့် Fifty Forward တို့နှင့် Tennessee ဖြစ်မှုဆိုင်ရာတရားမျှတမှုအစီအစဉ်မှတစ်ဆင့် ဖြစ်မှုကျူးလွန်ခံရသူများဆိုင်ရာရုံး၊ တရားမျှတရေးအစီအစဉ်ရုံး၊ အမေရိကန်တရားမျှတရေးဌာနမှ ထောက်ပံ့ငွေအမှတ် ၂၀၁၇-VA-GX-၀၀၅၁ အရ ထောက်ပံ့ပေးသည်။





သက်ကြီးရွယ်အိုများကို မတော်မတရားပြုမှု အဆုံးသတ်

အိမ်တွင်းနှင့်လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရန် Fifty Forward နှင့် TN Coalition

သက်ကြီးရွယ်အို မတော်မတရားပြုမှုဆိုတာ ဘာလဲ။

သက်ကြီးရွယ်အို မတော်မတရားပြုမှုဆိုသည်မှာ အသက်အရွယ်ကြီးသူတစ်ယောက်ကို မတရားပြုခြင်းသို့မဟုတ်ထိခိုက်နစ်နာစေခြင်း ဖြစ်သည်။ ယင်းတွင် လစ်လျူရှုမှု၊ ငွေကြေးခေါင်းပုံဖြတ် အမြတ်ထုတ်မှုတို့နှင့်အတူ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ သို့မဟုတ် လိင်ပိုင်းဆိုင်ရာစော်ကားမှု တို့ပါဝင်သည်။ လူမှုရေးဆိုင်ရာအချက်များစွာသည် သက်ကြီးရွယ် မတော်မတရားပြုမှုအတွက် အခြေအနေများဖြစ်ပေါ်စေသည်။ သက်ကြီးရွယ်အိုကို ခွဲခြားဆက်ဆံခြင်း (အသက်ကြီးသူများနှင့်ပတ်သက်၍ ဘက်လိုက်မှုနှင့်ပုံသေကားချသတ်မှတ်မှုများ) သည် လည်း သက်ကြီးရွယ်အို မတော်မတရားဖြစ်စေမှုတွင် အခန်းကဏ္ဍတစ်ခုအနေဖြင့်လုပ်ဆောင်သည်။

ထိုကဲ့သို့ဖြစ်ပေါ်စေသော အချက်များကိုပြောင်းလဲခြင်းဖြင့် သက်ကြီးရွယ်အို မတော်မတရားပြုမှုကိုကာကွယ်နိုင်ပြီး အယောက်စိတိုင်းကို အသက်ကြီးလာသည်နှင့်အမျှ ဘဝရှင်သန်ရန်အခွင့်အလမ်းရှိရန်သေချာစေသည်။



ပါဝင်သူများသည်

- ပြုစုစောင့်ရှောက်မှုစီမံခန့်ခွဲခြင်း
- ဥပဒေဆိုင်ရာထောက်ခံအားပေးခြင်း
- နှစ်သိမ့်ဆွေးနွေးမှုထောက်ပံ့ပေးခြင်း
- လူမှုအသိုင်းအဝိုင်းအရင်းအမြစ်များနှင့် ချိတ်ဆက်ပေးခြင်း

တို့မှအကျိုးကျေးဇူးရရှိသည်။

သက်ကြီးရွယ်အို မတော်မတရားပြုမှုအမျိုးအစားများ -

- **ရုပ်ပိုင်းဆိုင်ရာမတော်မတရားပြုမှု** - အသက်ကြီးသူတစ်ယောက်ကို အင်အားသုံး၍ခြိမ်းခြောက်ခြင်း သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် နာကျင်စေခြင်း
- **ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း** - ထိခိုက်လွယ်သူတစ်ဦး၏ ရန်ပုံငွေများ၊ မြေနှင့်အိမ်ရာ သို့မဟုတ် ပိုင်ဆိုင်မှုများကို တရားမဝင်ရယူခြင်း၊ အလွဲ သုံးစားပြုခြင်း သို့မဟုတ် ဖုံးကွယ်ခြင်း။ ပုဂ္ဂိုလ်ရေးဆိုင်ရာကိုယ်ပိုင် လက္ခဏာများကို ခိုးယူခြင်းသည်လည်း ခေါင်းပုံဖြတ်အမြတ်ထုတ်မှု ပုံစံတစ်မျိုးအဖြစ် မှတ်ယူသည်။
- **စိတ်ပိုင်းဆိုင်ရာမတော်မတရားပြုခြင်း** - နှုတ်ဖြင့်တိုက်ခိုက်ခြင်းများ၊ ခြိမ်းခြောက်ခြင်းများ၊ ငြင်းပယ်ခြင်း၊ သီးသန့်ခွဲထားခြင်း သို့မဟုတ် အသက်ကြီးသူတစ်ယောက်ကိုစိတ်ပိုင်းဆိုင်ရာပူပန်သောကရောက် စေခြင်း၊ နာကျင်စေခြင်းသို့မဟုတ် စိတ်ဖိစီးမှုဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင်သော သိမ်ငယ်စေသောအပြုအမူများ။
- **လစ်လျူရှုခြင်း** - ထိခိုက်လွယ်သူတစ်ဦးကို အစားအသောက်၊ နေအိမ်၊ ကျန်းမာရေးစောင့်ရှောက်မှု သို့မဟုတ် အကာအကွယ်ပေးမှုပံ့ပိုးရန် တာဝန်ရှိသောသူများမှ ငြင်းဆန်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း။
- **လိင်ပိုင်းဆိုင်ရာစော်ကားမှု** - သဘောတူညီမှုခွင့်မပြုနိုင်သောသူ တစ်စုံ တစ်ယောက်အပါအဝင် အသက်ကြီးသူတစ်ယောက်အပေါ် အင်အား သုံးခြင်း၊ လှည့်စားခြင်း၊ ခြိမ်းခြောက်ခြင်းတို့ဖြင့် လိင်ပိုင်းဆိုင်ရာ ထိတွေ့မှုသို့မဟုတ် အတင်းအကျပ်ပြုမှု

မတော်မတရားပြုမှု၏ အန္တရာယ်သတိပေးချက်များ

စိတ်ပိုင်းဆိုင်ရာနှင့်အပြုအမူဆိုင်ရာ လက္ခဏာများ

- အပြုအမူသို့မဟုတ်အိပ်စက်မှုများ ပုံမှန်မဟုတ်သောပြောင်းလဲမှုဖြစ်ခြင်း
- ကြောက်ရွံ့မှုသို့မဟုတ်စိုးရိမ်မှုရှိခြင်း
- အထီးကျန်ခြင်း သို့မဟုတ် တုံ့ပြန်မှုမရှိခြင်း
- စိတ်ဓာတ်ကျခြင်း

ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ

- အရိုးများကျိုးခြင်း၊ ယောင်ရမ်းခြင်းများနှင့်အရာများရှိခြင်း
- ပြတ်ရှဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာသို့မဟုတ်မီးလောင်ဒဏ်ရာများရှိခြင်း
- ကုသခြင်းမရှိသောအိပ်ရာနာများ
- အဝတ်အစားအောက်အပေါက်အပြု၊ အမည်းစက်၊ သွေးထွက်ခြင်း
- အကြောင်းရင်းမသိသော STDs သို့မဟုတ် STIs
- ညစ်ပတ်ခြင်း၊ အဟာရဓာတ်ချို့တဲ့ခြင်း သို့မဟုတ် အရည်ဓာတ် ခမ်းခြောက်ခြင်း
- နေထိုင်မှုပုံစံနိမ့်ကျခြင်း
- ဆေးဝါးအထောက်အပံ့မရှိခြင်း (မျက်မှန်၊ ဖိနပ်၊ သွား၊ အကြားဆိုင်ရာ အထောက်အပံ့များ၊ ဆေးကုသခြင်းများ)

ငွေကြေးဆိုင်ရာလက္ခဏာများ

- ဘဏ်စာရင်းသို့မဟုတ်ငွေကြေးစီမံခန့်ခွဲမှုတွင် ပုံမှန်မဟုတ်သော အပြောင်းအလဲများရှိခြင်း
- သေတမ်းစာသို့မဟုတ်အခြားငွေကြေးဆိုင်ရာစာရွက်စာတမ်းများတွင် ပုံမှန်မဟုတ်သော သို့မဟုတ် ရုတ်တရက် အပြောင်းအလဲများရှိခြင်း
- ပေးချေထားမှုမရှိသောဘေလ်များရှိခြင်း

သက်ကြီးရွယ်အိုမတော်မတရားပြုမှုကို တိုင်ကြားပုံ -

Tennessee သည်မဖြစ်မနေတိုင်ကြားရမည့်ပြည်နယ်ဖြစ်သည်။ သင့်အနေဖြင့် သက်ကြီးတစ်ယောက် မတော်မတရားပြုခံရသည်ကိုတွေ့ရှိလျှင် သို့မဟုတ် မတော်မတရားပြုခြင်း၊ လစ်လျူရှုခြင်းသို့မဟုတ်ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း ခံရသည်ဟုသိသရရှိလျှင် တိုင်ကြားရမည်။ **အကယ်၍ မတော်မတရားပြုမှုသည် အသက်အန္တရာယ်ခြိမ်းခြောက်သည့် အရေးပေါ် ဖြစ်ပါက ၉၁၁ သို့ခေါ်ပါ။** သို့မဟုတ်လျှင် Tennessee သက်ကြီးကာကွယ်ရေးဝန်ဆောင်မှုများဌာန၏ အခမဲ့ဖုန်း **၁-၈၈၈-၂၇၇-၈၃၆၆** သို့ခေါ်ပါ သို့မဟုတ် သင့်ဒေသဥပဒေစိုးမိုးရေးအေဂျင်စီနှင့်ဆက်သွယ်ပါ။ <https://reportadultabuse.dhs.tn.gov/> တွင်လည်းကြည့်နိုင်သည်။